

မာတိကာ

မာတိကာ	၆
စာရေးသူရဲ့အမှာ	၁၃
၁။ အချစ်နဲ့ ဘဝကိုတည်ဆောက်ပါ	၁၇
၂။ ကိုယ့်ကိုယ်ကို ပျိုးထောင်ဖို့မပေပါနဲ့	၂၃
၃။ နှစ်ယောက်တစ်အိမ်မက်	၂၈
၄။ အချစ်ဆိုတာ သည်းခံနိုင်ခြင်းလား	၃၃
၅။ အချစ်ထက် နားလည်မှုက ပိုအရေးကြီးသလား	၃၉
၆။ ကိုယ်မှန်ပေမဲ့ လျော့ရတာတွေ	၄၄
၇။ နာကျင်စရာတွေကို ခဏခဏ မတွေးပါနဲ့	၄၉
၈။ သူ့အပြောင်းအလဲကို လက်ခံရတဲ့အခါ	၅၅
၉။ မသေချာရင် မစွပ်စွဲပါနဲ့	၆၀
၁၀။ ပြဿနာကို တစ်ယောက်တည်းမဖြေရှင်းပါနဲ့	၆၄
၁၁။ သူ့မိဘဆွေမျိုးတွေကို ဘယ်လိုဆက်ဆံသင့်တာလဲ	၆၉
၁၂။ သာယာပျော်ရွှင်ဖို့ ငွေလိုပေမဲ့ အဓိကမဟုတ်ပါဘူး	၇၉

၁၃။ ကပ်ချင်ခွာချင်တဲ့ သဘောကိုနားလည်ပါ	၈၄
၁၄။ ဇနီးသည်ရဲ့ နာကျင်မှုတွေ	၈၉
၁၅။ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနည်းလားရင်	၉၅
၁၆။ မရှက်တမ်းပြောရရင် အချစ်မှာလိင်ကိစ္စပါတယ်	၉၈
၁၇။ Loving Relationship တဲ့	၁၀၂
၁၈။ Healthy Sex Life	၁၀၈
၁၉။ အိမ်ထောင်ရေးသာယာမှုကို ဖြစ်စေတဲ့ (၇)ချက်	၁၁၅
၂၀။ အိမ်ထောင်ရေးကို ထိခိုက်စေတဲ့အချက်များ	၁၂၂
၂၁။ သူ့ဖောက်ပြန်တာ ကိုယ့်ကြောင့်လို့မယူဆပါနဲ့	၁၃၀
၂၂။ အိမ်ထောင်ရေးအဆင်ပြေဖို့ သူ့ရောကိုယ်ပါ တာဝန်ရှိတယ်	၁၃၆
၂၃။ သစ္စာဖျက်တဲ့သူကို ဘာကြောင့် ဆက်ပေါင်းရတာလဲ	၁၄၃
၂၄။ မကွာရှင်းနိုင်ရင် ပိုကောင်းတဲ့ဘဝကို တည်ဆောက်ပါ	၁၄၉
၂၅။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့အချိန်ယူပါ	၁၅၆
၂၆။ ချစ်တဲ့စိတ်နဲ့ ဘဝကို ဖြတ်သန်းပါ	၁၆၁
၂၇။ သူ့ရိပ်မှ ဖြစ်မဲ့အချိန်တွေ	၁၇၄

၂၈။ ဇနီးမောင်နှံ ဆက်ဆံရေးမှာ အရေးကြီးတဲ့အချိန် ၂ ချိန်	၁၇၇
၂၉။ ဒေါသကြောင့် သူ့ကိုမဆုံးရှုံးရပါစေနဲ့	၁၈၃
၃၀။ စိတ်ညစ်နေတဲ့ချစ်သူကို နှစ်သိမ့်ပေးပါ	၁၈၈
၃၁။ မယုံနိုင်ရင် မပေါင်းတာအကောင်းဆုံး	၁၉၂
၃၂။ အိမ်ထောင်ရေးက ထွက်ပြေးချင်တဲ့အခါ	၁၉၉

